



Pangpau arhyi u si

လက်ပံပွင့်ကောက်ကြမယ်



Vaisaing vaicaw ah vang hae
nong ying tala Mengtong na sai
di lawng nong aung.

တစ်ခါတုန်းကရွာတစ်ရွာမှာ မေသွန်ဆိုတဲ့
ကောင်မလေးတစ်ယောက်ရှိတယ်။



Ninong katyi, “Au...Pang pau
rui lau arhyi di hawi ai y.”

တစ်နေ့တော့ရွာထဲလမ်းလျှောက်ရင်း ရွာထိပ်က
လက်ပံပင်မှာ အပွင့်တွေပွင့်နေတာ တွေ့လိုက်တယ်။
“အင်း... လက်ပံတွေပွင့်နေပြီ၊ သွားကောက်ချင်လိုက်တာ”



“Rawija Rhaiki y Pangpau arhyi
di lyh hawi si,”

“Kai kaung y mang thing caung
heng mang.”

“သူငယ်ချင်း ရိုက်ကီရယ် လက်ပံပွင့်သွားကောက်ရအောင်”

“အခုမသွားနိုင်သေးဘူး၊ ငါထင်းခွေနေတယ်”



“Anang Lading y Pangpau arhyi
di lyh hawi si,”

“kai avai kaung y mang,
Cah deingh di vi.”

“သူငယ်ချင်း လှဒိန်ရယ် လက်ပံပွင့်သွားကောက်ရအောင်”

“အခု မသွားနိုင်သေးဘူး ငါစပါးထောင်းနေတယ်”



“Anang Lahvyng y, Pangpau
arhyi di lyh hawi si,”
“Kai tui du heng aung
vi mang.”

“သူငယ်ချင်း လှဝင်းရယ် လက်ပံပွင့်သွားကောက်ရအောင်”
“အခု မသွားနိုင်သေးဘူး၊ ငါ့ရေခပ်နေတယ်”



“Anang Raisying y Pang pau
arhyih di lyh hawi si,”
Ei...lyh hawi si by.”

“သူငယ်ချင်းရိုက်ဆုန်းရယ်... လက်ပံပွင့် သွားကောက်ရအောင်”

“အေး... ကောင်းတာပေါ့၊ ငါလည်းအားနေတာပဲ
သွားကောက်ကြမယ်”



“Au, khong dy arhui rai dy!
Lyh dawde khang arhyi hawi si.”

“ဟာ။ . . ကြည့်စမ်း လက်ပံပွင့်တွေ အများကြီးပဲ၊
မြန်မြန်သွားကောက်ကြရအောင်”



“Au, Taping thung ah aung tau
vi, vae nong arhyi hawi si.”

“ဟာ. . . ချုံပုတ်ထဲမှာလည်း အများကြီးပဲ
အတူတူကောက်ရအောင်”



“Aja,.. arhing rhu vi,
angai lyh by.”

“အား . . . အမလေး . . . ဆူးတယ်နာလိုက်တာ၊
သတိထားပါ သူငယ်ချင်းရေ”



“Pangpau arhyi king dy,
Keipo ma kawih vi dy,
vawih hawi si dy.”

“လက်ပံပွင့်တွေကောက်လို့ပြီးပြီ၊ ပလုင်းလေး ပြည့်နေပြီ၊
အိမ်ပြန်ကြစို့ဟေ့”



လီခမ် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H.M FOUNDATION

